


# မာတိကာ

- ၄ ● လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်ချင်း အတူတူပဲလား။
- ၆ ● ဦးခေါင်းထဲမှာ ဘာရှိလဲ။
- ၈ ● ခန္ဓာကိုယ်မှာ အဖိုး ဘယ်နှစ်ချောင်း ရှိလဲ။
- ၁၀ ● အရေပြားက ခန္ဓာကိုယ်အတွက် အရေးကြီးလား။
- အရေပြားက ဘယ်လောက်ထူလဲ။
- ၁၁ ● ကြွက်သီးထဲတယ်ဆိုတာ ဘာဖြစ်တာလဲ။
- ၁၂ ● ခြေတွေလက်တွေလှုပ်ရှားလာအောင် ဘာကလုပ်ပေးနေတာလဲ။
- ဘာကြောင့် တချို့လူတွေမှာ ကြွက်သားတွေ အကြီးကြီး ဖြစ်နေတာလဲ။
- ၁၃ ● ကြွက်တက်တယ်ဆိုတာ ဘာလဲ။
- ၁၄ ● ဘာကြောင့် တချိန်လုံး အသက်ရှူနေရတာလဲ။
- ၁၅ ● ကြိုတိုးတယ်ဆိုတာ ဘာဖြစ်တာလဲ။
- ဘာလို့ နာချေတာလဲ။
- ၁၆ ● နှလုံးက ခန္ဓာကိုယ်အတွက် ဘာတွေလုပ်ပေးလဲ။



- ၁၇ ● သွေးကစေ့ ခန္ဓာကိုယ်အတွက် ဘာတွေလုပ်ပေးလဲ။
- နှလုံးက ဘယ်အရွယ်လောက် ရှိလဲ။
- ၁၈ ● ဘာလို့ ခဏခဏ မျက်တောင်ခတ်ရတာလဲ။
- ၁၉ ● ဘာလို့ အမှောင်ထဲမှာ မမြင်ရတာလဲ။
- ၂၀ ● ဘာလို့ နားရွက်က ဒီလိုပုံစံ ဖြစ်နေတာလဲ။
- ပတ်ချာလည် လှည့်ပြီးတိုင်း ခေါင်းမူးတာ ဘာကြောင့်လဲ။
- ၂၂ ● နာခေါင်းက ဘာအတွက်လဲ။
- ၂၃ ● လျှာရဲ့ အလုပ်က ဘာလဲ။
- ငယ်သွားတွေက ဘာလို့ တစ်ချောင်းပြီး တစ်ချောင်း ကျိုးကုန်တာလဲ။



- ၂၄ ● စားလိုက်တဲ့ အစာတွေ ဘယ်ကို ရောက်သွားလဲ။
- ဘာလို့ နေ့တိုင်း အိမ်သာ တက်ရတာလဲ။
- ၂၅ ● ဆာတဲ့အခါ ဝိုက်ထဲက တက္ကိရှိ မြည်တာ ဘာကြောင့်လဲ။
- ၂၆ ● ဘာလို့ နေ့တိုင်း အိပ်ဖို့ လိုတာလဲ။
- တစ်ရက်ကို ဘယ်နှစ်နာရီ အိပ်ရမလဲ။
- ၂၇ ● အိပ်မက်ဆိုတာ ဘာလဲ။
- ၂၈ ● ဘာလို့ နေမကောင်း ဖြစ်တာလဲ။
- ၂၉ ● ရောဂါပိုးဆိုတာ ဘာလဲ။
- ဘာလို့ ဆေးထိုးရတာလဲ။
- ၃၀ ● ကလေးဆိုတာ ဘယ်က ဖြစ်လာတာလဲ။
- ၃၁ ● ဝိုက်ပေါ်က ချက် ဘာအတွက်လဲ။